

အကျယ်ဖွင့် က၊ <a-kye phwin> 详细叙述

အကျယ်ရေးနည်း န၊ <a-kye yei: ni:> 缅甸的拉丁字母转写法(打电报用)

အကျယ်အကျယ် ကဝ၊ <a-kye a-kye> 使之扩大, 愈搞愈大: ~ မငြိမ်းဖွယ်မပြစ်ပါစေနှင့်။ 不要使事态扩大。 / ဤအငြင်းပွားမှုကလေးမှာကြာသော် ~ ဖြစ်လာနိုင်သည်။ 这件小纠纷时间一长就会变成大纠纷。

အကျယ်အပွား ကဝ၊ <a-kye a-pwa:> ①冗长的, 噜苏, 广泛, 全面: ~ စကားများရသည်။ 吵得很厉害。 ②扩大, ကဗျာ၏အနက်အဓိပ္ပါယ်ကို ~ ဖွင့်ပြထားသည်။ 全面解释诗的内容。

အကျယ်အဝန်း ကဝ၊ <a-kye a-wun:> 面积, 宽度

အကျယ်အဝန်း ကဝ၊ <a-kye a-hwun> 详尽, 广泛

အကြာ န၊ <a-kya> 长期, 长久

အကြာကြီး ကဝ၊ <a-kya gyi:> 很久, 长时间: ရန်ကုန်မှာ ~ နေခဲ့တယ်။ 在仰光住了很久。

အကြာခံ က၊ <a-kya khan> 耐久, 持久, 耐用

အကြာအတင် ကဝ၊ <a-kya a-tin> = အကြာအရှည်

အကြာအရှည် ကဝ၊ <a-kya a-shei> 长久, 长期: တောရွာတွင် ~ အခြေစိုက်သွားမည်။ 要在农村长期扎根。

အကြား န၊ <a-kya:> ①听觉, 听力, 听到的: ~ နဲ့အမြင်တမျိုးစီဖြစ်နေတယ်။ 听到的和看到的不一致。 / ~ မှားသည်။ 听错了。 ②中间, ... 之间: ရန်ကုန်နဲ့မန္တလေး ~ မှာ 在仰光与曼德勒之间 / ယှဉ်နှစ်ချပ် ~ မှာညပ်နေတယ်။ 夹在两块木板之间

အကြားကတ် က၊ <a-kya: kat> 刺耳, 难以入耳

အကြားပြင်းကတ် က၊ <a-kya: byin: kat> = အကြားကတ်

အကြားပြန် န၊ <a-kya: pyun> 【解】听道

အကြားရကတ် က၊ <a-kya: ya' kat> = အကြားကတ်

အကြားအကြို န၊ <a-kya: a-kyo> 角落, 缝隙, 空隙

အကြားအမြင် န၊ <a-kya: a-myin> ①见闻, 见识 ②未卜先知的本领: ~ များသောရပ်ကွက် 消息灵通界

အကြားအမြင်ပေါက် က၊ <a-kya: a-myin paut> 先知先觉: 未卜先知: ~ တဲ့ဗေဒင်ဆရာတဲ့။ 据说是一位未卜先知的算命先生。

အကြားအမြင်ရ က၊ <a-kya: a-myin ya'> 有预见, 能未卜先知: ~ နေတဲ့ပုဂ္ဂိုလ် 有预见的人物, 能未卜先知的人

အကြားအမြောင် န၊ <a-kya: a-myaun> 狭长的中间地带

အကြားအလပ် န၊ <a-kya: a-lat> 缝隙, 空隙, 间隙, 中间: ပြောင်းပင်များ ~ မှာပဲပင်စိုက်ထားသည်။ 在玉米行间套种了豆子。 / တာဝန်ဝတ္တရားကို ~ မရှိအောင်ဆောင်ရွက်သည်။ 丝毫不差地执行任务。

အကြားအာရုံခံအင်္ဂါ န၊ <a-kya: a yon gan in ga> 【解】听觉器官

အကြီး န၊ <a-kyi:> ①大的 ②首长, 头子, 领袖 ③年长者, ④ = အကြီးတော် ⑤大姨母 ⑥阿姨, 大姨妈(对年龄比自己母亲大的妇女的称呼)

အ.....ကြီး ဝ၊ <a.....gyi:> 中间用形容词, 加强语气表示非常, 很: အကြာကြီး 很久 / အစောကြီး 很早

အကြီးခေါင်း န၊ <a-kyi: gaun:> (古)领袖, 首领

အကြီးချဲ့ က၊ <a-kyi: khye'> 小题大做, 夸大

အကြီးချဲ့မှန် န၊ <a-kyi: khye' hman> 放大镜

အကြီးစာရေး န၊ <a-kyi: s-yei:> 王子、公主管家帮手

အကြီးစား န၊ <a-kyi: za:> 大型的, 重型的: ~ စက်မှုလုပ်ငန်း 重工业 / ~ စက်ယန္တရား 重型机械 / ~ ဗုံးကြဲလေယာဉ်ပျံ 重型轰炸机

အကြီးတော် န၊ <a-kyi: daw> 王子、公主的管家

အကြီးတော်ချုပ် န၊ <a-kyi: daw gyout> 王子、公主的总管

အကြီးတော်မင်း န၊ <a-kyi: daw min:> 太子太傅

အကြီးတင် က၊ <a-kyi: tin> 被提为首领

အကြီးတန်းပြင်ဆင် က၊ <a-kyi: dan: pyin hsin> (车辆机器等)大修: ဒီကားများကို ~ မူလုပ်ရမည်။ 这些汽车必需大修了。

အကြီးမြောက် က၊ <a-kyi: myaut> 成为首领

အကြီးမှူး န၊ <a-kyi: hmu:> 首领, 负责人, 头子

အကြီးမြောက် က၊ <a-kyi: hmyaut> 推举为首领

အကြီးအကဲ န၊ <a-kyi: a-ke:> ①首脑, 首长 ②长辈, 先辈, 前辈

အကြီးအကျယ် I န၊ <a-kyi: a-kye> 大规模, 宏大 II ကဝ၊ <a-kyi: a-kye> 大规模地, 巨大地, 大张旗鼓地: အဆောက်အအုံများကို ~ ဆောက်လုပ်သည်။ 大规模地建筑房屋。 / ရာသီဥတု ~ ပြောင်းလဲသည်။ 气候变化很大。

အကြီးအကြပ် န၊ <a-kyi: a-kyat> 管理人, 负责人

အကြီးအချုပ် န၊ <a-kyi: a-khyout> 首脑, 负责人, 首长

အကြီးအစိုး န၊ <a-kyi: a-so:> ①统治, 管理 ② = အကြီးအကဲ

အကြီးအမ န၊ <a-kyi: a-ma'> ①主持: ဤတာဝန်ကိုဝန်ကြီးကိုင်တိုင် ~ ပြု၍ဆောင်ရွက်သည်။ 部长亲自主持这项任务的执行。 ②大件: ~ များကိုသယ်ရန်အတော်ပင်ခက်ခဲသည်။ 搬运大件比较困难。 ③长辈: ~ များကိုသို့သေ-အဝယ်ကိုညှာတာ။ 敬老爱幼。

အကြီးအမား ကဝ၊ <a-kyi: a-ma:> 巨大地: အောင်မြင်မှု ~ ရရှိခဲ့သည်။ 取得了巨大的胜利。 / ချွတ်ယွင်းချက် ~ မရှိဘူး။ 没有大的缺点。

အကြီးအမှူး န၊ <a-kyi: a-hmu:> = အကြီးအကဲ

အကြီးအအုပ် န၊ <a-kyi: a-out> = အကြီးအကဲ

အကြီးဦးကိုင် န၊ <a-kyi: u: gain> (古)首领, 领袖

အကြေ န၊ <a-kyei> ①下游, 下方(与 အညာ 相对) ③碎片, 破碎的: ပြောင်းဖူးစေ ~ 碎玉米